



STUDENT LIFE INSURANCE CHECKLIST

စာသင်သားအသက်အာမခံ



- **ရည်ရွယ်ချက်**
စာသင်သားအသက်အာမခံသည် ရင်သွေးငယ်များ၏ ပညာရေးခရီး၊
ဖြောင့်ဖြူးစေရန်အတွက် ငွေကြေးအထောက်အပံ့ ရစေရန် ရည်ရွယ်ပါသည်။
- **အာမခံအမျိုးအစား**
တစ်ဦးချင်းထားရှိနိုင်သည့် ငွေပင်ငွေရင်းအသက်အာမခံအမျိုးအစား ဖြစ်ပါသည်။
- **အာမခံဝယ်ယူနိုင်သူများ**
အသက် (၁၈) နှစ်မှ အသက် (၅၅) နှစ်အတွင်းရှိသည့်
မိခင် (သို့) ဖခင်က ဝယ်ယူနိုင်ပါသည်။
- **အာမခံထားနိုင်သူများ**
အသက် (၁) နှစ်၊ (၃၀) ရက်သားမှ (၁၂) နှစ်အတွင်းရှိသူ သား (သို့မဟုတ်)
သမီးအားထားပေးနိုင်ပါသည်။ ပေါ်လစီ တစ်စောင်တွင် သား (သို့မဟုတ်)
သမီးတစ်ဦးတည်းကိုသာ အာမခံထားရန် ဖြစ်ပါသည်။
- **အာမခံထားငွေ**
အနည်းဆုံးကျပ် (၁၀) သိန်းမှ အများဆုံးကျပ် သိန်း (၁,၀၀၀) အထိထားရှိနိုင်ပါသည်။
အာမခံသက်တမ်းမှာ အနည်းဆုံး (၈) နှစ်မှ အများဆုံး (၁၉) နှစ်အထိဖြစ်ပါသည်။
အာမခံထားသူရင်သွေးငယ် အသက် (၁၇) နှစ်အရွယ်ရောက်ရန် ကျန်ရှိမည့်
နှစ်ကာလအလိုက် အာမခံသက်တမ်း အားရွေးချယ်ထားရှိရန် ဖြစ်ပါသည်။
- **အကျိုးကျေးဇူးများ**
 - စာသင်သားအသက်အာမခံ အကျိုးခံစားခွင့်ငွေကို တက္ကသိုလ်ပညာရေးအတွက် ပညာရေးစရိတ်အဖြစ် အာမခံထားသူ ရင်သွေးငယ် အသက် (၁၇) နှစ်
(နောက်မွေးနေ့တွင် ပြည့်မည့်အသက်) မှစ၍ အသက် (၂၀) နှစ်အထိ (၄) နှစ်အရပ်ကျ ရရှိခံစားနိုင်ပါသည်။
 - အာမခံသက်တမ်းအတွင်း အာမခံဝယ်ယူသူ (မိခင်/ဖခင်) သေဆုံး (သို့မဟုတ်) ထာဝစဉ်မသန်စွမ်းဖြစ်ပါက ဖြစ်သည့်အချိန်မှစ၍ ပရီမီယံဆက်လက်ပေးသွင်းရန်
မလိုဘဲ စာသင်သားအသက်အာမခံ အကျိုးခံစားခွင့်ကို အာမခံထားသူ ရင်သွေးငယ်အသက် (၁၇) နှစ်မှစ၍ အရပ်ကျ ရရှိခံစားနိုင်ပါသည်။
 - ပေါ်လစီတည်မြဲနေစဉ်ကာလအတွင်း အာမခံထားသူရင်သွေးငယ် သေဆုံးခဲ့လျှင် အာမခံထားသည့် ရင်သွေးငယ်သည် အသက် (၁) နှစ်မှ (၃) နှစ်အတွင်းဖြစ်ပါက
အာမခံထားငွေ၏ ၅၅% သာထုတ်ပေးမည်ဖြစ်ပြီး အာမခံထားသူရင်သွေးငယ် အသက် (၃) နှစ်ပြည့်သည့်နေ့မှ နောက်ပိုင်း သေဆုံးခဲ့လျှင် အာမခံထားငွေကို
ထုတ်ပေးမည်ဖြစ်ပါသည်။ အကျိုးခံစားခွင့် ထုတ်ပေးရာတွင် ပေးပြီးအကျိုးခံစားခွင့်နှင့် ကုမ္ပဏီမှ ရရန်ရှိသော ငွေများကိုနှုတ်၍ ကျန်ငွေကိုသာ အာမခံဝယ်ယူသူအား
တစ်လုံးတည်း ထုတ်ပေးပါမည်။ အာမခံထားသူရင်သွေးငယ် သေဆုံးခြင်းအကျိုးခံစားခွင့်ကို ထုတ်ပေးပြီးချိန်တွင် ပေါ်လစီ ရပ်ဆိုင်းသွားမည် ဖြစ်ပါသည်။
ပရီမီယံသက်တမ်းပြီးဆုံးသည့် နောက်ပိုင်း အာမခံထားသူ ရင်သွေးငယ်သေဆုံးခြင်း (သို့) ထာဝစဉ်မသန်စွမ်းဖြစ်လျှင် အာမခံထားငွေမှ ယခင်ပေးပြီး
အကျိုးခံစားခွင့်ကို နှုတ်၍ ကျန်အာမခံထားငွေကိုသာ ပေးမည်ဖြစ်ပါသည်။ စုစုပေါင်းအာမခံထားငွေ အထိသာ ပေးချေသွားမည်ဖြစ်ပါသည်။
 - အာမခံဝယ်ယူသူ (မိခင်/ဖခင်) သည် ပေးသွင်းရသည့် ပရီမီယံအတွက် ဝင်ငွေခွန် သက်သာခွင့်ရှိပါသည်။
 - စာသင်သားအသက်အာမခံမှ ရရှိသည့် အကျိုးခံစားခွင့်ကို မည်သည့်အကြွေးမှ ဝရမ်းမကပ်နိုင်ပါ။
 - အာမခံအကျိုးခံစားခွင့် အပေါ်တွင် အခွန်ပေးဆောင်ရန်မလိုပါ။
- **ကျန်းမာရေးစစ်ဆေးခြင်း**
အာမခံဝယ်ယူသူနှင့် အာမခံထားသူတို့သည် အာမခံထားငွေ အရသော်လည်းကောင်း၊ အသက်
အရသော်လည်းကောင်း လိုအပ်ပါက ဤကုမ္ပဏီက သတ်မှတ်သည့် ဆေးရုံ (သို့) ဆေးခန်းတွင် ကျန်းမာရေး စစ်ဆေးမှုခံယူရန် လိုပါသည်။
- **ပရီမီယံကြေးပေးသွင်းရန်သက်တမ်း**
ပရီမီယံသက်တမ်းမှာ အနည်းဆုံး (၅) နှစ်မှ အများဆုံး (၁၆) နှစ်အထိဖြစ်ပါသည်။
- **ပရီမီယံကြေးပေးသွင်းခြင်း**
ပရီမီယံကို ၁ နှစ်တစ်ကြိမ် (သို့မဟုတ်) ၆လ တစ်ကြိမ် (သို့မဟုတ်) ၃လတစ်ကြိမ်
(သို့မဟုတ်) ၁လတစ်ကြိမ် ပေးသွင်းနိုင်ပါသည်။
ပရီမီယံကို ၁ နှစ်တစ်ကြိမ် (သို့မဟုတ်) ၆လ တစ်ကြိမ် (သို့မဟုတ်) ၃လတစ်ကြိမ်
ပေးသွင်းသည့် ပေါ်လစီများအတွက် အရပ်ကျပရီမီယံကို ပေါ်လစီတွင်
ဖော်ပြထားသည့် ပရီမီယံပေးသွင်းရန် စသည့်နေ့မှ အပိုရက်ပေါင်း (၃၀)
အတွင်းသော်လည်းကောင်း၊ (၁) လတစ်ကြိမ် ပေးသွင်းသည့် ပေါ်လစီများအတွက်
ပေးသွင်းရန်စေသည့်နေ့မှ အပိုရက်ပေါင်း (၁၅) ရက် အတွင်းသော်လည်းကောင်း
ပေးသွင်းရပါမည်။ အပိုရက်အတွင်း ပရီမီယံပေးသွင်းရန် ပျက်ကွက်လျှင်
ပေါ်လစီပျက်ပြယ်သည်။
- **ပရီမီယံပေးသွင်းရမည့်ကာလ**
ပမာဏတူ ပရီမီယံကို အာမခံသက်တမ်းတလျှောက် ပေးသွင်းရပါမည်။
- **ပရီမီယံနှုန်း**
အာမခံထားသူရင်သွေး၏အသက်၊ အာမခံသက်တမ်း၊ အာမခံထားငွေ
တို့ပေါ်တွင်မူတည်၍ တွက်ချက်ပါသည်။
- **အာမခံတံဆိပ်ခေါင်းကပ်ခြင်း**
အာမခံထားငွေကျပ် (၁) သိန်းတိုင်းအတွက် အာမခံတံဆိပ်ခေါင်းတန်ဖိုး
ကျပ် (၃၀) တိတိကပ်နိုင်ရပါမည်။

အာမခံဝယ်ယူသူနှင့် အာမခံထားသူတို့သည် အာမခံထားငွေ အရသော်လည်းကောင်း၊ အသက်
အရသော်လည်းကောင်း လိုအပ်ပါက ဤကုမ္ပဏီက သတ်မှတ်သည့် ဆေးရုံ (သို့) ဆေးခန်းတွင် ကျန်းမာရေး စစ်ဆေးမှုခံယူရန် လိုပါသည်။



STUDENT LIFE INSURANCE CHECKLIST

စာသင်သားအသက်အာမခံ



• အကျိုးခံစားခွင့်

- (က) ပညာသင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်
- (ခ) သေဆုံးမှုအကျိုးခံစားခွင့်
- (ဂ) ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်
- (ဃ) ပရီမီယံကင်းလွတ်ခွင့်ပေါ်လစီမှ ရရှိသည့် အခြားခံစားခွင့်များ
- (င) အာမခံဝယ်ယူသူမှ ပေါ်လစီကို စာရင်းပိတ်နိုင်ခြင်း
- (စ) အာမခံဝယ်ယူသူမှ အမ်းငွေထုတ်ယူနိုင်ခြင်း
- (ဆ) အာမခံဝယ်ယူသူမှ ပေးသွင်းပရီမီယံပေါ်တွင် ချေးငွေရယူနိုင်ခြင်း

• အလိုအလျောက်ပေါ်လစီတည်မြဲခြင်း

- အမ်းငွေရသင့်တန်ဖိုးရရှိနိုင်သော ပေါ်လစီတွင် ပရီမီယံပေးသွင်းခြင်း ပျက်ကွက်သော်လည်း ပေါ်လစီမပျက်ပါ။ ပေးသွင်းရန်ကျန်သည့် ပရီမီယံအတိုးနှင့် ကုမ္ပဏီမှရရန်ငွေများကို အမ်းငွေရသင့်တန်ဖိုးမှ အရစ်ကျအတိုင်း နှုတ်ယူပြီး ပေါ်လစီကို အလိုအလျောက်တည်မြဲစေနိုင်ပါသည်။ အဆိုပါပေးသွင်းရန် ကျန်ပရီမီယံငွေပေါ်တွင် တစ်နှစ်လျှင် ၁၃% အတိုးပါ ထည့်သွင်းတွက်ချက်ပါမည်။
- အာမခံဝယ်ယူသူ ပေးသွင်းရန်ကျန်သည့် ပရီမီယံကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း အမ်းငွေရသင့်တန်ဖိုးမှ နုတ်၍ အလီလီ ပေးသွင်းခြင်းဖြင့် အမ်းငွေရသင့်တန်ဖိုးကုန်သွားပါက ပေါ်လစီပျက်သည်။
- အထက်တွင် ဖော်ပြခဲ့သည့်နည်းဖြင့် အလိုအလျောက်တည်မြဲစေသည့် ပေါ်လစီအတွက် ပေးရန်ကျန်သည့် ပရီမီယံ စုစုပေါင်းနှင့် အတိုးကို တစ်ကြိမ်တည်းပေးဆပ်ခြင်းဖြင့် ပေါ်လစီကို ပြန်လည်တည်မြဲ စေနိုင်ပါသည်။ ဤကဲ့သို့ တည်မြဲစေရာတွင် ကျန်းမာရေးစစ်ဆေးရန် လိုအပ်သည်ဟု ကုမ္ပဏီမှ ယူဆလျှင် ပြန်လည်စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး ကျန်းမာရေးစစ်တိုက် အာမခံဝယ်ယူသူ ကျခံရမည် ဖြစ်ပါသည်။
- ဤကဲ့သို့ အလိုအလျောက် ပေါ်လစီတည်မြဲနေသော ကာလအတွင်း အာမခံထားသူ ကွယ်လွန်/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့သော် တင်ရှိနေသော ပရီမီယံအကြေးများ တစ်နှစ်လျှင် ၁၃% ဖြင့်ကျသင့်အတိုး နှင့်ကုမ္ပဏီမှ ရရန်ရှိငွေများကို နှုတ်ယူပြီးလျှင် ကျန်အာမခံထားငွေ တစ်လုံးတည်း ထုတ်ပေးမည်။ သို့ရာတွင် အာမခံဝယ်ယူသူ ပြန်လည် ပေးဆပ်ရမည့် စုစုပေါင်းငွေပမာဏသည် ၎င်းရခွင့်ရှိသော အမ်းငွေရသင့် တန်ဖိုးထက်ပိုနေလျှင် ပေါ်လစီ ပျက်ပြယ်သည်။ ထိုအချိန်တွင် အာမခံထားသူ သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ပါက အာမခံထားငွေကို ရနိုင်ခွင့်မရှိပါ။ သို့ရာတွင် အာမခံထားသူ ကွယ်လွန်/ထာဝစဉ်မသန်စွမ်း ဖြစ်ချိန်၌ ပေါ်လစီအရ ရရှိနိုင်သော စာရင်းပိတ်တန်ဖိုးကို တွက်ချက်ပြီး အာမခံဝယ်ယူသူ ပေးရန်ကျန်သည့် စုစုပေါင်းငွေကိုနုတ်၍ ကျန်ငွေကို အာမခံဝယ်သူ (Policy Holder) သို့ထုတ်ပေးပါမည်။
- အလိုအလျောက် ပေါ်လစီတည်မြဲနေသော ကာလအတွင်း အာမခံဝယ်သူ (Policy Holder) သည် သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ခဲ့သော် ပရီမီယံပေးသွင်းခြင်းမှ ကင်းလွတ်ခွင့် အကျိုးခံစားခွင့် ရှိပါသည်။ တင်ရှိနေသော ပရီမီယံအကြေးများ တစ်နှစ်လျှင် ၁၃% ဖြင့်ကျသင့်အတိုးနှင့် ကုမ္ပဏီမှရရန်ရှိ ငွေများကို ပညာသင်ထောက်ပံ့ငွေ အကျိုးခံစားခွင့်မှလည်းကောင်း၊ ထာဝစဉ်မသန်စွမ်းအကျိုးခံစားခွင့်မှလည်းကောင်း၊ သေဆုံးအကျိုးခံစားခွင့်မှလည်းကောင်း နှုတ်၍ ပေးပါမည်။ သို့ရာတွင် အာမခံဝယ်ယူသူ ပြန်လည်ပေးဆပ်ရမည့် စုစုပေါင်းငွေပမာဏသည် ၎င်းရခွင့်ရှိသော အမ်းငွေရသင့်တန်ဖိုး ထက်ပိုနေလျှင် ပေါ်လစီပျက်ပြယ်သည်။ ထိုအချိန်တွင် အာမခံဝယ်သူ သေဆုံး/ထာဝစဉ်မသန်စွမ်းဖြစ်ပါက အာမခံထားငွေကို ရနိုင်ခွင့်မရှိပါ။ သို့ရာတွင် အာမခံဝယ်သူ (Policy Holder) သေဆုံး/ထာဝစဉ်မသန်စွမ်း ဖြစ်ချိန်၌ ပေါ်လစီအရ ရရှိနိုင်သော စာရင်းပိတ်တန်ဖိုးကို တွက်ချက်ပြီး အာမခံဝယ်ယူသူ ပေးရန်ကျန်သည့် စုစုပေါင်းကိုနုတ်၍ ကျန်ငွေကို အာမခံထားသူအသက် (၁၇၊ ၁၈၊ ၁၉၊ ၂၀) တို့တွင် အရစ်ကျ အကျိုးခံစားခွင့်ပြုပါမည်။

• လျော်ကြေးအကျိုးခံစားခွင့်သောအချက်များ

- အာမခံထားသူသည် အောက်ဖော်ပြပါ အကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် သေဆုံးမှုအကျိုးခံစားခွင့်အား ရခွင့်မရှိပါ။
- (က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။
 - (ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရိုရင်းစွဲရောဂါကြောင့် တစ်နှစ်လျှင် သေဆုံးခြင်း။
- အာမခံဝယ်ယူသူသည် အောက်ဖော်ပြပါအကြောင်းကိစ္စများကြောင့် သေဆုံးခဲ့လျှင် ပရီမီယံကင်းလွတ်ခွင့် အား ခံစားခွင့်မရှိပါ။
- (က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကိုသတ်သေခြင်း။
 - (ခ) အာမခံဝယ်ယူစဉ်က ဖော်ပြရန်ထိန်ချန်ခဲ့သော ရိုရင်းစွဲရောဂါကြောင့် တစ်နှစ်အတွင်း သေဆုံးခြင်း။
- အာမခံထားသူနှင့် အာမခံဝယ်ယူသူသည် အောက်ဖော်ပြပါအကြောင်းကိစ္စများကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်လျှင် ထာဝစဉ်မသန်စွမ်းဖြစ်မှု အကျိုးခံစားခွင့် အား ရခွင့်မရှိပါ။
- (က) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း ကြိုတင်ရည်ရွယ်ချက်ဖြင့် မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ခြင်းကြောင့် ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
 - (ခ) အာမခံစသည့်နေ့မှ တစ်နှစ်အတွင်း မိမိကိုယ်ကို သတ်သေခြင်းကြောင့် မသေဘဲ ထာဝစဉ်မသန်စွမ်း ဖြစ်ခြင်း။
 - (ဂ) မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
 - (ဃ) ဘေးအန္တရာယ် ဖြစ်စေသောဆေးကို နှိပ်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
 - (င) ကိုယ်တိုင်ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့်ဖြစ်သည့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။
 - (စ) အာမခံဝယ်ယူစဉ်က ဖော်ပြရန် ထိန်ချန်ခဲ့သော ရိုရင်းစွဲရောဂါကြောင့် ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း။



STUDENT LIFE INSURANCE CHECKLIST

စာသင်သားအသက်အာမခံ



မှတ်ချက် Remark

ဤစာရွက်စာတမ်းသည် ယေဘုယျသတင်းအချက်အလက်မျှသာဖြစ်ပါသည်။ အာမခံသော စာချုပ်မဟုတ်ပါ။ အာမခံ (သို့မဟုတ်) ဝန်ဆောင်မှုအား ဝယ်ယူရန်ကမ်းလှမ်းချက်လည်း မဟုတ်ပါ။ ထို့အပြင်တစ်စုံတစ်ရာကို အာမခံပေးခြင်း (သို့မဟုတ်) ငွေကြေးဆိုင်ရာကို အကြံပေးခြင်းလည်း မဟုတ်ပါ။ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီချုပ်ဆို ထားသောစာချုပ်ကို စိတ်ဝင်စားပါကဝယ်ယူရန် သင့်မသင့်ကို အထက်ဖော်ပြပါအချက်များအားဖတ်ရှု လေ့လာပြီးမှသာ ဆုံးဖြတ်ဝယ်ယူရန်ဖြစ်ပါသည်။

This checklist is general information only. This is not insurance policy (or) not proposal. Also this is not financial advisory, insuring contract. You are required to know and understand all the terms and conditions stated above before signing this checklist.



ရက်စွဲ
Date

အာမခံလက်ခံသူ Insurer

အာမခံထားသူ Insured



လက်မှတ်
Signature



လက်မှတ်
Signature



ဝန်ထမ်းအမည်
Employee's Name



အမည်
Name



ရာထူး
Position



ဖုန်းနံပါတ်
Phone
